

ရေယာဉ်မှူး (မြန်မာ့ကမ်းရိုးတန်းသွား) ကျွမ်းကျင်မှုလက်မှတ်စာမေးပွဲ အတွက် ပင်လယ်ပြင်လုပ်သက်စစ်ဆေးရန်၊ မျက်စိစစ်ဆေးရန်၊ နှုတ်ဖြေစာမေးပွဲဖြေဆိုရန်၊ လက်မှတ်သက်တမ်းတိုးရန် နှင့် လက်မှတ်ပျောက်ဆုံးခြင်းအတွက် လက်မှတ်အသစ် ပြန်လည်ထုတ်ယူရန် လျှောက်ထားခြင်း

ပင်လယ်ပြင်လုပ်သက်စစ်ဆေးရန် လျှောက်ထားရာတွင်-

(၁) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက် စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-

- (က) ကာယကံရှင်၏လျှောက်လွှာ၊
- (ခ) Seafarers Identification and Record Book (SIRB) (မူရင်းနှင့်မိတ္တူ)၊
- (ဂ) Testimonial (မူရင်းနှင့်မိတ္တူ)၊
- (ဃ) သက်တမ်းရှိမျက်စိစစ်ဆေးအောင်မြင်ကြောင်းလက်မှတ်(မူရင်းနှင့်မိတ္တူ)၊
- (င) ပထမအရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ်(CoC) (မူရင်းနှင့်မိတ္တူ)

(သို့မဟုတ် )

ပထမအရာရှိ (အိမ်နီးချင်းသွား) ကျွမ်းကျင်မှုလက်မှတ်(CoC) (မူရင်းနှင့်မိတ္တူ)  
(သို့မဟုတ်)

အရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ် (CoC) (မူရင်းနှင့်မိတ္တူ)  
(သို့မဟုတ်)

မြန်မာ့ကမ်းရိုးတန်းသွား ရေယာဉ်မှူးအဆင့် (၂) ကျွမ်းကျင်မှုလက်မှတ် (မူရင်းနှင့် မိတ္တူ)  
(သို့မဟုတ်)

ပထမအရာရှိ (မြန်မာ့ကမ်းရိုးတန်းသွား) ကျွမ်းကျင်မှုလက်မှတ် (မူရင်းနှင့်မိတ္တူ)  
(သို့မဟုတ်)

ရေယာဉ်မှူးပါမစ် နှင့် ပဲ့နှင်းလက်မှတ်(မူရင်းနှင့်မိတ္တူ) နှင့်

(စ) ပင်လယ်ပြင်လုပ်သက်ရေးသွင်းထားသည့်စာရွက်။

(၂) ပင်လယ်ပြင်လုပ်သက်စစ်ဆေးမည့်သူများအနေဖြင့်-

(က) မြန်မာ့ကမ်းရိုးတန်းသွား ရေယာဉ်မှူးအဆင့်(၁) နှုတ်ဖြေဖြေဆိုရန်အတွက် ပထမ

အရာရှိ (နိုင်ငံခြားသွား) ရာထူးဖြင့် လုံးပေါင်းတန်ချိန် ၅၀၀ နှင့်အထက်သင်္ဘောတွင် ပင်လယ်ပြင်လုပ်သက် (၁၂) လ

(သို့မဟုတ်)

ရေယာဉ်မှူး (အိမ်နီးချင်းသွား) ရာထူးဖြင့် လုံးပေါင်းတန်ချိန် ၅၀၀ နှင့် အထက် သင်္ဘောတွင် ပင်လယ်ပြင်လုပ်သက် (၁၂) လ

(သို့မဟုတ်)

အရာရှိ (နိုင်ငံခြားသွား) ရာထူးဖြင့် လုံးပေါင်းတန်ချိန် ၅၀၀ နှင့်အထက်သင်္ဘောတွင် ပင်လယ်ပြင်လုပ်သက် (၂၄) လ

(သို့မဟုတ်)

မြန်မာ့ကမ်းရိုးတန်းသွား ရေယာဉ်မှူးအဆင့်(၂) ရာထူးဖြင့် လုံးပေါင်းတန်ချိန် ၅၀၀ နှင့် အထက် သင်္ဘောတွင် ပင်လယ်ပြင်လုပ်သက် (၂၄) လ ရှိပြီးသူဖြစ်ရမည်။

- (ခ) မြန်မာ့ကမ်းရိုးတန်းသွား ရေယာဉ်မှူးအဆင့်(၂) နှုတ်ဖြေ ဖြေဆိုရန်အတွက် ပထမ အရာရှိ (နိုင်ငံခြားသွား) ရာထူးဖြင့် လုံးပေါင်းတန်ချိန် ၂၀၀နှင့်အထက် သင်္ဘောတွင် ပင်လယ်ပြင်လုပ်သက် (၆) လ

(သို့မဟုတ်)

အရာရှိ (နိုင်ငံခြားသွား) ရာထူးဖြင့် လုံးပေါင်းတန်ချိန် ၂၀၀နှင့်အထက် သင်္ဘောတွင် ပထမအရာရှိဖြင့် ပင်လယ်ပြင်လုပ်သက် (၁၂) လ

(သို့မဟုတ်)

မြန်မာ့ကမ်းရိုးတန်းသွား ပထမအရာရှိရာထူးဖြင့် လုံးပေါင်းတန်ချိန် ၂၀၀ နှင့် အထက် သင်္ဘောတွင် ပင်လယ်ပြင်လုပ်သက် (၁၂) လ

(သို့မဟုတ်)

ပွဲနင်းမှူးလက်မှတ် ကိုင်ဆောင်၍ ရေယာဉ်မှူး (Master Permit) ပါမစ်ဖြင့် တန်ချိန် ၂၀၀နှင့်အထက် သင်္ဘောတွင် ပင်လယ်ပြင်လုပ်သက် (၂၄) လ

(သို့မဟုတ်)

တပ်မတော်(ရေ)မှ ကုန်းပတ်အရာရှိ

(သို့မဟုတ်)

မြန်မာ့ကမ်းရိုးတန်းသွား ပထမအရာရှိအဆင့် (၁) ရာထူးဖြင့် လုံးပေါင်းတန်ချိန် ၂၀၀နှင့်အထက် သင်္ဘောတွင် ပင်လယ်ပြင် လုပ်သက် (၆) လ ရှိပြီးသူဖြစ်ရမည်။

**မျက်စိစစ်ဆေးရန်\* လျှောက်ထားရာတွင်-**

(၃) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက် စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-

- (က) ကာယကံရှင်၏ လျှောက်လွှာ၊
- (ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊
- (ဂ) ဓါတ်ပုံ (၂) ပုံ (၃၂ မီလီမီတာ x ၄၀ မီလီမီတာ)၊
- (ဃ) Seafarers Identification and Record Book (SIRB) (မိတ္တူ)

(သို့မဟုတ်)

ပွဲနင်းမှူးလက်မှတ်(မိတ္တူ)

(သို့မဟုတ်)

ရေယာဉ်မှူးပါမစ်လက်မှတ် (မိတ္တူ)

(သို့မဟုတ်)

ပထမအရာရှိ (မြန်မာ့ကမ်းရိုးတန်းသွား) ကျွမ်းကျင်မှုလက်မှတ် နှင့်

- (င) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်းအထောက်အထား။

\* ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေါပုံသင်္ဘောကျင်းရှိ ရေကြောင်းဌာနခွဲ၊ မျက်စိစစ်ဆေးခန်း၌ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်းတွင် စစ်ဆေးသွားမည် ဖြစ်ပါသည်။

**နှုတ်ဖြေစာမေးပွဲဖြေဆိုရန် လျှောက်ထားရာတွင်-**

(၄) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက် စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-

- (က) ကာယကံရှင်၏ လျှောက်လွှာ၊
- (ခ) ကာယကံရှင်၏ ကတိဝန်ခံချက်၊
- (ဂ) သင်တန်းကျောင်းမှ ကျောင်းသားကတ် (မိတ္တူ) (သို့မဟုတ်)  
နှုတ်ဖြေစာမေးပွဲကတ်အဟောင်း (မိတ္တူ)၊
- (ဃ) သင်တန်းပြီးဆုံးကြောင်းလက်မှတ်နှင့် အမှတ်စာရင်း (မူရင်းနှင့်မိတ္တူ)၊
- (င) သက်တမ်းရှိမျက်စိစစ်ဆေးအောင်မြင်ကြောင်းလက်မှတ်(မူရင်းနှင့်မိတ္တူ)၊
- (စ) Seafarers Identification and Record Book (SIRB) (မူရင်းနှင့်မိတ္တူ)၊

- (ဆ) ဓါတ်ပုံ (၄) ပုံ (၂.၅ စင်တီမီတာ x ၃ စင်တီမီတာ)၊
- (ဇ) သတ်မှတ် ပင်လယ်ပြင်လုပ်သက် ပြည့်မီကြောင်း အတည်ပြုထောက်ခံစာ (မူရင်းနှင့်မိတ္တူ) (သို့မဟုတ်) Result Sheet (မူရင်းနှင့်မိတ္တူ)၊
- (ဈ) ပထမအရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ်(CoC) (မူရင်းနှင့်မိတ္တူ)  
(သို့မဟုတ်)  
ပထမအရာရှိ (အိမ်နီးချင်းသွား) ကျွမ်းကျင်မှုလက်မှတ်(CoC) (မူရင်းနှင့်မိတ္တူ)  
(သို့မဟုတ်)  
အရာရှိ (နိုင်ငံခြားသွား) ကျွမ်းကျင်မှုလက်မှတ် (CoC)(မူရင်းနှင့်မိတ္တူ)  
(သို့မဟုတ်)  
ပထမအရာရှိ (မြန်မာကမ်းရိုးတန်းသွား) ကျွမ်းကျင်မှုလက်မှတ်(CoC) (မူရင်းနှင့်မိတ္တူ)  
(သို့မဟုတ်)  
ရေယာဉ်မှူးပါမစ် နှင့် ပွဲနှင်းလက်မှတ်(မူရင်းနှင့်မိတ္တူ) နှင့်
- (ည) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်း အထောက်အထား။

**လက်မှတ်သက်တမ်းတိုးရန် လျှောက်ထားရာတွင်-**

- (၅) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-
  - (က) ကာယကံရှင်၏လျှောက်လွှာ၊
  - (ခ) နိုင်ငံသားစိစစ်ဆေးရေးကတ်ပြား (မိတ္တူ)၊
  - (ဂ) ရေယာဉ်မှူး (မြန်မာ့ကမ်းရိုးတန်းသွား) လက်မှတ်(မူရင်းနှင့်မိတ္တူ)၊
  - (ဃ) သက်တမ်းရှိ မျက်စိစစ်ဆေးအောင်မြင်ကြောင်းလက်မှတ် (မူရင်းနှင့်မိတ္တူ)၊
  - (င) ဓါတ်ပုံ (၂) ပုံ (၃၂ မီလီမီတာ x ၄၀ မီလီမီတာ) နှင့်
  - (စ) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်း အထောက်အထား။

**လက်မှတ်ပျောက်ဆုံးခြင်းအတွက် လက်မှတ်အသစ် ပြန်လည်ထုတ်ယူရန်လျှောက်ထားရာတွင်-**

- (၆) ကာယကံရှင်ကိုယ်တိုင် ရေကြောင်းဌာနခွဲ၊ စာမေးပွဲဌာနစုသို့ အောက်ဖော်ပြပါ စာရွက်စာတမ်းအထောက်အထားများဖြင့် လာရောက်လျှောက်ထားရမည်-
  - (က) ကာယကံရှင်၏လျှောက်လွှာ၊

- (ခ) ကာယကံရှင်၏ ကျမ်းကျိန်လွှာ၊
- (ဂ) နိုင်ငံသားစိစစ်ဆေးရေးကတ်ပြား (မိတ္တူ)၊
- (ဃ) ရေယာဉ်မှူး(မြန်မာ့ကမ်းရိုးတန်းသွား)လက်မှတ် (မိတ္တူ)၊
- (င) သက်တမ်းရှိ မျက်စိစစ်ဆေးအောင်မြင်ကြောင်းလက်မှတ် (မူရင်းနှင့်မိတ္တူ)၊
- (စ) ဓါတ်ပုံ (၂) ပုံ (၃၂ မီလီမီတာ x ၄၀ မီလီမီတာ)၊
- (ဆ) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်း အထောက်အထား၊
- (ဇ) လက်မှတ် ပျောက်ဆုံးခြင်းအတွက် သတင်းစာကြော်ငြာ၊ ရုပ်ကွက်နှင့်  
ရဲစခန်းထောက်ခံစာ၊ နှင့်
- (ဈ) ငွေသွင်းချလံ (သို့မဟုတ်) ငွေသွင်းပြီးကြောင်း အထောက်အထား။